

Company Profile (Myanmar Citizens Bank Ltd.)

ကုမ္ပဏီအမည်	မြန်မာနိုင်ငံသားများဘဏ်လီမိတက် (MCB)		
Code	၀၀၀၀၃	ISIN code	MM၀၀၀၀၃၀၀၀၀၂
စတင်တည်ထောင်သည့်နေ့	၁၉၉၁ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်	စီမံအုပ်ချုပ်သူ	ဦးတိုးအောင်မြင့် ဥက္ကဋ္ဌ
စာရင်းဝင်ဖြစ်သည့်နေ့	၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၂၆ရက်	ဘဏ္ဍာရေးနှစ်	ဧပြီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်
အများပြည်သူသို့ ထုတ်ရောင်းထားသည့် ရှယ်ယာ	၁၀,၄၀၀,၉၈၆ ရှယ်ယာ (၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်)	ထည့်ဝင်ပြီး ရင်းနှီးငွေ	မြန်မာကျပ် ၅၂,၀၀၄,၉၃၀ သန်း (၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်)
ဖုန်းနံပါတ်	၀၁-၈၃၈၆၀၂၀၊ ၀၉-၉၄၀၀၅၁၂၃၄	အီးမေးလိပ်စာ	info@mcb.com.mm
လိပ်စာ	အမှတ် (၃၈၃)၊ မဟာဗန္ဓုလလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်		
လုပ်ငန်း	မြန်မာနိုင်ငံသားများဘဏ် (MCB) သည် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်း ကဏ္ဍတွင် နှစ်ပေါင်း (၃၀) ကျော် ခိုင်မာစွာရပ်တည်ခဲ့သည့် ဂုဏ်သိက္ခာရှိသော အများပိုင်ဘဏ် တစ်ဘဏ် ဖြစ်ပါသည်။ မြန်မာနိုင်ငံသားများဘဏ်ကို ၁၉၉၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ရန်ကုန်စတော့အိတ်ချိန်း တွင် စာရင်းဝင်အမှတ် (၀၀၀၀၃) ဖြင့် စာရင်းဝင်ခဲ့သည့် ပထမဦးဆုံးဘဏ်အဖြစ် သမိုင်းမှတ်တိုင် စိုက်ထူနိုင် ခဲ့ပါသည်။ မြန်မာနိုင်ငံသားများဘဏ်သည် ဆယ်စုနှစ် သုံးခုကျော်သည့်တိုင်အောင် သုံးစွဲသူများ၏ ယုံကြည်မှုဖြင့် တည်ငြိမ်ခိုင်မာပြီး ဘဏ်၏အစဉ်အလာကောင်းများကို အခြေခံကာ ခေတ်မီဒစ်ဂျစ်တယ်နည်းပညာများကို အခြေပြု၍ နိုင်ငံတော်စီးပွားရေး ၏ အဓိကမဏ္ဍိုင်တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။ ဘဏ်၏အဓိကဦးတည်ချက်မှာ အဆင့်မီဒစ်ဂျစ်တယ်နည်းစနစ်များကို အသုံးပြု၍ သုံးစွဲသူ တစ်ဦးချင်းစီနှင့် လုပ်ငန်းရှင်များအတွက် "ယုံကြည်ရဆုံးသော ဘဏ္ဍာရေး မိတ်ဖက်" ဖြစ်လာစေရန်နှင့် ပွင့်လင်းမြင်သာမှု၊ ကောင်းမွန်သော ကော်ပိုရိတ် စီမံအုပ်ချုပ်မှုတို့ဖြင့် ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားကို အမြဲမပြတ်ဖော်ဆောင် ရန် ဖြစ်ပါသည်။ မြန်မာနိုင်ငံသားများဘဏ် (MCB) သည် Customer များအတွက် စုံလင်သော ဝန်ဆောင်မှုများ ပေးလျှက်ရှိပါသည်။ မြန်မာနိုင်ငံသားများဘဏ်၏ ဝန်ဆောင်မှု		

	များကို ဘဏ်၏ Website နှင့် Social Media များတွင် အချိန်နှင့်တပြေးညီ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ဒါရိုက်တာအဖွဲ့ဝင်များ	၁။ ဦးတိုးအောင်မြင့် (ဥက္ကဋ္ဌ-ဒါရိုက်တာအဖွဲ့) ၂။ ဦးအောင်သွင်ဦး (ဒုတိယဥက္ကဋ္ဌ-ဒါရိုက်တာအဖွဲ့) ၃။ ဦးအောင်စိုး (ဒါရိုက်တာ) ၄။ ဒေါ်ခင်မာမြင့် (ဒါရိုက်တာ) ၅။ ဦးအောင်အောင် (ဒါရိုက်တာ) ၆။ ဦးထွန်းလွင် (ဒါရိုက်တာ) ၇။ ဦးအုန်းဆိုင် (ဒါရိုက်တာ) ၈။ ဦးလှဦး (ဒါရိုက်တာ) ၉။ ဒေါ်ဆုမြတ်သူ (ဒါရိုက်တာ) ၁၀။ ဦးဌေးချွန် (သီးခြားလွတ်လပ်သောဒါရိုက်တာ)
Website	www.mcb.com.mm
အဓိကငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ	Myanmar Securities Exchange Centre Co., Ltd.
စာရင်းစစ်	V – Advisory Limited
ကုမ္ပဏီ၏ သမိုင်းကြောင်း အကျဉ်းချုပ်	မြန်မာနိုင်ငံသားများဘဏ်လီမိတက်အား မြန်မာနိုင်ငံအထူးကုမ္ပဏီများအက်ဥပဒေအရ ကုမ္ပဏီများ မှတ်ပုံတင်ရုံး၏ ၃၀-၁၀-၁၉၉၁ ရက်စွဲပါ ကုမ္ပဏီ မှတ်ပုံတင်အမှတ် (၂၇၄/၁၉၉၁-၉၂) ဖြင့် မှတ်ပုံတင်၍ အများပိုင်ကုမ္ပဏီလီမိတက်အဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၂၅-၅-၁၉၉၂) ရက်စွဲပါ လုပ်ငန်းလိုင်စင်အမှတ် မဗဘ/ရျေ(အိုင်)-၁(၅)၁၉၉၂ ဖြင့် ခွင့်ပြုချက်အရ (၂-၆-၁၉၉၂) ရက်နေ့မှစ၍ အမှတ် (၃၈၃)၊ မဟာဗန္ဓုလလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် ဘဏ်ဖွင့်လှစ်၍ ဘဏ်လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပါသည်။ MCB သည် လက်ရှိအချိန်တွင် ၃၃ နှစ်ကျော် သက်တမ်းရှိသော ဘဏ်တစ်ခုအဖြစ် မြန်မာနိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံး ပုဂ္ဂလိကကူးသန်းရောင်းဝယ်ရေးဘဏ်များအနက်မှ တစ်ခုဖြစ်ပါသည်။ ထို့အပြင် ရန်ကုန်စတော့အိတ်ချိန်း (YSX) တွင် ပထမဆုံးစာရင်းတင်ထားသည့် အများပိုင်ဘဏ်များအနက်မှ တစ်ခုအဖြစ် စာရင်းဝင်ထားပါသည်။

မတူကွဲပြားသော အစုရှယ်ယာရှင်များ၏ ပေါင်းစည်းပါဝင်မှု၊ အတွေ့အကြုံရှိသော Board of Directors များနှင့် ကျွမ်းကျင်မှုပြည့်ဝသော Senior Management Team တို့၏ ဦးဆောင်မှု၊ ဘဏ်လုပ်ငန်းကျွမ်းကျင်ပညာရှင် ဝန်ထမ်းပေါင်း (၁,၂၀၀) ကျော် တို့နှင့် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများကို ထိရောက်စွာ ဆောင်ရွက်နိုင်လျက် ရှိပါသည်။ Corporate Governance မူဘောင်ကိုကျင့်ဝတ် ကောင်းများနှင့် ပွင့်လင်းမြင်သာမှုအပေါ် အခြေခံ၍ ခိုင်မာစွာတည်ဆောက်ထားပါသည်။

MCB သည် မြန်မာနိုင်ငံတွင် အများပိုင်ဘဏ်အဖြစ် စာရင်းသွင်းထားသော ဘဏ် ၂ ခု အနက်မှ ပထမဆုံးသော ဘဏ်တစ်ခုဖြစ်ပြီး ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းတင်၍ အစုရှယ်ယာများကို အရောင်းအဝယ်ပြုလုပ်ပါသည်။ အများပိုင် ကုမ္ပဏီတစ်ခုဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံသားများဘဏ်သည် ပွင့်လင်းမြင်သာမှု ရှိပြီး ကောင်းမွန်သော ကော်ပိုရိတ်အုပ်ချုပ်ရေးနှင့် စည်းမျဉ်းစည်းကမ်းများကို အပြည့်အဝ လေးစားလိုက်နာလျက် ရှိပါသည်။

မြန်မာနိုင်ငံသားများဘဏ်၏ နှစ်အလိုက် စနစ်တကျ အဆင့်ဆင့် ပြောင်းလဲ တိုးတက်လာခဲ့သည့် အောင်မြင်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- **၁၉၉၂ - ဘဏ်လုပ်ငန်းစတင်တည်ထောင်ခြင်း :** ၁၉၉၂ ခုနှစ်တွင် ဘဏ်လုပ်ငန်းများစတင်လုပ်ကိုင်ခွင့်ရခဲ့ပြီး ၁၉၉၂ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဖွင့်လှစ်ခွင့်ရရှိခဲ့သော ပုဂ္ဂလိက ဘဏ်တစ်ခု ဖြစ်ခဲ့သည်။
- **၁၉၉၈ - ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်း :** Class A အစုရှယ်ယာများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန (MOC) သို့ လွှဲပြောင်းခဲ့ပြီး နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့်အညီ လုပ်ဆောင်ခဲ့သည်။
- **၂၀၀၃ - နိုင်ငံတကာဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို စတင်ခြင်း :** နိုင်ငံတကာဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို စတင်ထိုးဖောက်ခဲ့ပြီး နိုင်ငံခြား သုံးငွေဝန်ဆောင်မှုများနှင့် ကုန်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးနိုင် သော တရားဝင်လိုင်စင်ရဘဏ် ဖြစ်လာခဲ့သည်။
- **၂၀၀၇ - E Payment စနစ် :** ကုန်သွယ်မှုလိုင်စင်ကြေးများအတွက် E-payment စနစ်ကို မြန်မာနိုင်ငံတွင် ပထမဆုံးမိတ်ဆက်ခဲ့ကာ အစိုးရနှင့် စီးပွားရေးလုပ်ငန်းများအကြား ဒစ်ဂျစ်တယ်စနစ်ဖြင့် ချိတ်ဆက်ပေးနိုင်ခဲ့ သည်။

- ၂၀၁၂ - နိုင်ငံခြားငွေလဲလှယ်မှု လိုင်စင်ရရှိခြင်း : အများပြည်သူထံသို့ တရားဝင်နိုင်ငံခြား ငွေလဲလှယ်မှု ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်အတွက် **Money Changer License** ကို ရရှိခဲ့သည်။
- ၂၀၁၅ - မိုဘိုင်းဘဏ်လုပ်ငန်းစနစ် စတင်ခြင်း : လွယ်ကူရိုးရှင်းသော ငွေကြေးဝန်ဆောင်မှုများကို သုံးစွဲသူတိုင်းလက်လှမ်းမီစေရန်အတွက် **၆၆၃ Mobile Money** ဝန်ဆောင်မှုကို စတင်ခဲ့သည်။
- ၂၀၁၆ - စတော့အိတ်ချီန်းစာရင်းဝင်ခြင်း : ရန်ကုန်စတော့အိတ်ချီန်း (YSX) တွင် အောင်မြင်စွာ စာရင်းဝင်ခဲ့သည်။ ထို့ပြင် JICA SME Two-Step Loan ကို စတင်ခဲ့ကာ SME လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိကပံ့ပိုး ပေးသည့်ဘဏ် ဖြစ်လာခဲ့သည်။
- ၂၀၁၇ - အဆင့်မြင့် Core Banking စနစ်များဖြင့်အဆင့်မြှင့်တင်ခြင်း : ကမ္ဘာ့အဆင့်မီ **Temenos T24 Core Banking Software** ကို အသုံးပြုရန် စတင်အကောင်အထည်ဖော်ခဲ့သည်။
- ၂၀၁၈ - နည်းပညာအခြေခံကောင်းများ တည်ဆောက်ခြင်း : T24 Core Banking စနစ်ကို ဘဏ်ခွဲအားလုံးတွင် အောင်မြင်စွာ အသုံးပြုနိုင်ခဲ့ပြီး လုံခြုံမြန်ဆန်သော ဒစ်ဂျစ်တယ် အခြေခံစနစ်ကို အောင်မြင်စွာ တည်ဆောက် နိုင်ခဲ့သည်။
- ၂၀၂၀ - ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု : ခေတ်မီမိုဘိုင်းလ်ဘဏ်လုပ်ငန်းနှင့် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများပေးနိုင်ရန် Digital အသွင်ကူးပြောင်းမှုကို စတင်ဆောင်ရွက်နိုင်ခဲ့သည်။
- ၂၀၂၂ - ပုလဲရတနာပတ်လည် : စိန်ခေါ်မှုများကြားမှ ဘဏ်၏ခိုင်မာသော ဘဏ္ဍာရေး အခြေအနေနှင့် သုံးစွဲသူများ၏ ယုံကြည်မှုကို ထိန်းသိမ်းနိုင်ခဲ့ပြီး ဘဏ်တည်ထောင်မှု (၃၀) နှစ်ပြည့်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။
- ၂၀၂၃ - ဘဏ်ခွဲကွန်ရက်တိုးချဲ့ခြင်း : ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်စွာ ပေးအပ်နိုင်ရန်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာကျသည့် ဒေသများတွင် ဘဏ်ခွဲများကို မဟာဗျူဟာမြောက် တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။
- ၂၀၂၄ - နိုင်ငံတကာငွေပေးချေမှု တိုးချဲ့ခြင်း : **MCB VISA Credit Card** ကို မိတ်ဆက်ခဲ့ကာ သုံးစွဲသူများကို ကမ္ဘာ့အဆင့်မီ ငွေပေးချေမှုစနစ်နှင့် ချိတ်ဆက်ပေးခဲ့သည်။

- | | |
|--|---|
| | <ul style="list-style-type: none">• ၂၀၂၅ - Digital Eco System တစ်ရပ် ဖော်ဆောင်ခြင်း : MMQR စနစ်တွင် ပထမဆုံး ပါဝင်ခွင့်ရရှိသော ဘဏ္ဍာရေး အဖွဲ့အစည်း (၁၀) ခုတွင် ပါဝင်နိုင်ခဲ့ပြီး အောင်မြင်သော Digital Eco System တစ်ရပ်ကို ဖော်ဆောင်နိုင်ခဲ့သည်။ |
|--|---|

Company Profile (Myanmar Citizens Bank Ltd.)

Company Name	Myanmar Citizens Bank Ltd. (MCB)		
Code	00003	ISIN code	MM0000300002
Date formed	30 th October 1991	Management	U Toe Aung Myint Chairman
Date listed	26 th August 2016	Financial Year	1 st April to 31 st March
Shares sold to the public	10,400,986 Shares (31 st March 2025)	Paid-up Capital	MMK 52,004.930 million (31 st March 2025)
Phone	01-8386020, 09-940051234	Email	info@mcb.com.mm
Address	Building No. 383, Mahabandoola Road, Kyauktada Township, Yangon, Republic of the Union of Myanmar		
Business	Myanmar Citizens Bank Public Company Limited (MCB) is a reputable public bank that has been firmly established in Myanmar's banking sector for over 30 years. MCB was founded in 1992 and, in 2016, achieved a historic milestone by becoming the first private bank to be listed on the Yangon Stock Exchange (YSX) under the listing number 00003. With more than three decades of operations, MCB has maintained stability and strength through the trust of its customers. Building on the Bank's strong traditions and supported by modern digital technologies, MCB continues to stand as a key pillar of Myanmar's national economy. The Bank's main objective is to become the “Most Trusted Financial Partner” for individual customers and entrepreneurs by leveraging advanced digital		

	technologies, while consistently promoting the interests of investors through transparency and strong corporate governance. MCB has been providing high-quality banking services to its customers. Information on MCB's products and services is available in real time through the Bank's official website and social media channels.
BOD Members	1. U Toe Aung Myint (Chairman - BOD) 2. U Aung Thwin Oo (Vice-Chairman - BOD) 3. U Aung Soe (Director) 4. Daw Khin Mar Myint (Director) 5. U Aung Aung (Director) 6. U Tun Lwin (Director) 7. U Ohn Saing (Director) 8. U Hla Oo (Director) 9. Daw Hsu Myat Thu (Director) 10. U Htay Chun (Independent Director)
Website	www.mcb.com.mm
Securities Company	Myanmar Securities Exchange Centre Co., Ltd.
Auditor	V – Advisory Limited
Overview of the Company	Myanmar Citizens Bank (MCB) was incorporated as a public company limited under the Myanmar Special Companies Act and was granted Company Registration No. (274/1991–92) on 30th October 1991. Subsequently, in accordance with Banking License No. MaBaBa/J(i)-1(5)/1992 issued by the Central Bank of Myanmar on 25th May 1992, the Bank commenced operations, with its Head Office opened at Building No. 383, Mahabandoola Road, Kyauktada Township, Yangon, providing banking services to the public.

MCB is currently one of the longest-established private commercial banks in Myanmar, with a history of over 33 years. In addition, it is among the first public banks to be listed on the Yangon Stock Exchange (YSX).

With the combined participation of a diverse shareholder base, the leadership of an experienced Board of Directors, and a competent Senior Management Team, more than 1,200 banking professionals effectively carry out the Bank's operations. The Bank's Corporate Governance Framework is firmly founded on principles of ethics, transparency, and accountability.

As one of the first two banks listed on the Yangon Stock Exchange, MCB's shares are publicly listed and traded on the YSX. As a listed public company, MCB adheres strictly to applicable laws, regulations, and good corporate governance practices, ensuring transparency in its operations and disclosures.

The key achievements of MCB, which have progressively strengthened and improved over the years, are as follows:

- **1992 – Establishment of Banking Operations:** In 1992, MCB was authorized to commence banking operations and became the first private bank permitted to operate in Myanmar since 1962.
- **1998 – Cooperation with the Ministry of Commerce:** Class A shares were transferred to the **Ministry of Commerce (MOC)**, and the Bank operated in alignment with national economic policies.
- **2003 – Launch of International Banking Services:** MCB initiated international banking operations and became a fully licensed bank providing foreign exchange and trade services.
- **2007 – Introduction of E-Payment System:** MCB introduced Myanmar's first electronic payment system for trade license fees, enabling a digital linkage between government authorities and businesses.

- **2012 – Obtaining Foreign Exchange License:** The Bank obtained a Money Changer License, allowing it to provide official foreign exchange services to the public.
- **2015 – Launch of Mobile Banking Services:** MCB launched the **663 Mobile Money Service**, making convenient and accessible financial services available to customers.
- **2016 – Yangon Stock Exchange Listing and SME Financing:** MCB was successfully listed on the **Yangon Stock Exchange (YSX)**. In the same year, the JICA SME Two-Step Loan Program was launched, with MCB serving as a key supporting bank for SME development.
- **2017 – Core Banking System Upgrade:** MCB implemented the **Temenos T24 Core Banking System**, a world-class banking technology platform.
- **2018 – Strengthening Technology Infrastructure:** The T24 Core Banking System was fully deployed across all branches, establishing a secure, efficient, and reliable digital banking infrastructure.
- **2020 – Digital Transformation:** MCB initiated a comprehensive digital transformation to deliver modern mobile banking and digital financial services.
- **2022 – Pearl Jubilee Anniversary:** Despite external challenges, the Bank maintained its financial strength and customer confidence and successfully celebrated its **30th anniversary**.
- **2023 – Expansion of Branch Network:** To enhance customer access, MCB strategically expanded its branch network in major business centers across Myanmar.

- | | |
|--|--|
| | <ul style="list-style-type: none">• 2024 – Expansion of International Payment Services: The MCB VISA Credit Card was introduced, connecting customers to a global payment network.• 2025 – Establishment of a Digital Ecosystem: MCB became one of the first ten financial institutions to participate in the MMQR system, contributing to the development of a robust digital payment ecosystem. |
|--|--|